

ဂါထာ လူတိုင်းပေး တေးပြစ်	၅	When a mantra is given to all, it becomes lyricalverse.	5
ဂူပျက်ကိုလည်း မအောင်းခဲ့	၈	Don't got into an old cave, don't make friend with	8
လူပျက်ကိုလည်း မပေါင်းခဲ့		person of nonentity	
ဂေါထောန ဂေါထော သမထောန သမထော	၁၁	The bull is rude and rough and the monk is noble	11
ဂေါတက တရားမှအားမနာ	၁၄	Trustee cannot listen to the sermon	14
ငကန်းသေရင် ငရွေပေါ်လိမ့်မယ်	၁၇	When the blind man dies, comes the person with	17
ငါးကြင်းဆီနဲ့ငါးကြင်းကြော်	၂၀	cockeye	
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်	၂၃	The carp can be fried with the fat of the carp	20
ငါးပိနဲ့ထောက် ရွှေခွဲကျောက်	၂၆	Because of one rotten fish all the fishes in the	21
ငါးပြေမ ဆားပက်သလို	၂၉	boat contaminated	
ငရဲကလာသူ ပြာမှမကြောက်	၃၂	Picked fish and lice, the gold and adorn with gem	23
ငရဲဝန်းကို ရွှေဝန်းမှတ်	၃၅	As if the fish has been spray with salt	36
ငါးသိုင်းများ ဟင်းဟုန်	၃၈	He who comes from hell does not afraid of hot ash	29
ငါ့စကား နှားရမပြောနဲ့	၄၁	Think of the flower-of hell as the flower of gold	32
ငါ့စကားမယုံ ငါ့မဘေးပေး	၄၄	Too much carp curry make the taste dull	35
ငါ့မြင်းငါရိုင်း စစ်ကိုင်းရောက်ရောက်	၄၇	Don't talk unilaterally	38
ငါ့လှေငါထိုး ပဲခူးရောက်ရောက်	၅၀	If you don't believe me, you can ask my wife	41
ငါ့ပွားတဲ့ပျောက် ငါ့မြန်မြောက်	၅၃	I ride my horse up to Sagaing and	44
ငါ့ကြော်မကြိုက် ကြောင်မိုက်	၅၆	I row my boat up to Bago	47
ငါ့စာသာမြင် ငါ့ပျားချိတ်မမြင်	၅၉	I am threatened by my own monkey	50
ငါ့စိမ်းမြင် ငါ့ကင်ပစ်	၆၂	The foolish cat that does not like fried fish	53
ငါ့တကာယိုတဲ့ချေး ပုစွန်ခေါင်းမှာစု	၆၅	Seeing only the bait not the hook	56
ငါ့ပိခက်သော်မျှ ဆရာမပြ နည်းမကျ	၆၈	Throw away the roasted fish when one sees	59
ငါ့ပွက်ရာ ငါ့စာချ	၇၁	the raw fish	
ငါ့မယ်က ဆရိုးများတယ်ပြောရသေး	၇၄	The faeces of all fish accumulate in the head of prawn	62
ငါ့မရ ဝေချိုးပြန်	၇၇	Without an instructor, even roasting the pickled fish	65
ငါ့ပျားသူကို တီတူးရာကမြင်	၈၀	will not be systematic	
ငါ့ရိုးပျက် ထက်တို	၈၃	Drop a bait where the fish pops from the water	68
ငိုချင်လျက် ထက်တို	၈၆	Nga Pyei blames other fish as bony ones	71
ငိုတတ်တဲ့ကလေး နို့မို့ရ	၈၉	If you don't get fish, take a bath and go home	74
ငိုရင်လည်း ရိုးရိုးငိုပါ ပိန္နဲပင်ဆွဲမထည်ပါနဲ့	၉၂	The earthworm digger sees the fisherman	77
ငိုအားထက် ရယ်အားသန်	၉၅	As the bone of fish pierces the throat,the finger	80
ငွေပျောငွေနဲ့လိုက်	၉၈	is too short	
ငှပ်မိသဲတိုင် တက်နိုင်အများရောက်	၁၀၁	Happen to touch her while she is about to weep	83
ငွေတစ်ပဲနဲ့ ငါ့ကြင်းခေါင်းကိုင်ချင်	၁၀၄	Sensitive child can get milk	86
ငှက်ကပျံရင်းသေ လူကကြိုရင်းသေ	၁၀၇	If you want to weep, weep simply, don't concern	89
ငှက်ပျောသီးအခွံနွာသလိုမလွယ်	၁၁၀	with jack-fruit tree	
ငှက်မသိတော့ ဆက်ရက်ချိုးထင်	၁၁၃	Laughter overcomes the weeping	92
အချစ်ပသိတော့ သားပက်သူရီးထင်	၁၁၆	When the money is lost regain it with money	95
	၁၁၉	You must dive to the bottom andclimb up to the top	98
	၁၂၂	A person wants to a carp with small amount of money	101
	၁၂၅	The bird dies while it is flying and man dies while	104
	၁၂၈	is planning.	
	၁၃၁	It is not as easy as peeling the banana	107
	၁၃၄	Think of myna bird as? dove, think of son-in-law	110
	၁၃၇	as thief	